



### အုပ်ချုပ်မှုဆိုင်ရာ အမိန့်

အမှတ် 2020-19

### အိမ်ငှား သို့မဟုတ် ရွှေ့ပြောင်းနိုင်သောအိမ်ပိုင်ရှင်များကို ၎င်းတို့၏အိမ်မှ ဖယ်ခိုင်းရန် သို့မဟုတ် ဖယ်ထုတ်ရန်အတွက် အိမ်ဥပစာများအတွင်းသို့ဝင်ရောက်ခြင်းကို ယာယီတားမြစ်ခြင်း

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) သည် အပြင်းအထန်ဖျားနာခြင်း သို့မဟုတ် သေဆုံးခြင်းကို ဖြစ်စေနိုင်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပါသည်။ ၎င်းသည် ယခင်က လူများတွင်မတွေ့ရသည့် ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်အသစ်ကြောင့် ဖြစ်ပွားခြင်းဖြစ်ကာ တစ်ဦးမှတစ်ဦးသို့ အလွယ်တကူ ကူးစက်နိုင်ပါသည်။ လက်ရှိတွင် ထိုရောဂါအတွက် အတည်ပြုထားသော ကာကွယ်ဆေး သို့မဟုတ် တိုက်ဖျက်ကုသနည်းမျိုး မရှိသေးပါ။

၂၀၂၀ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် မီချီဂန်ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုများဌာနသည် မီချီဂန်တွင် ပထမဆုံး COVID-19 ဖြစ်စဉ်နှစ်ခုကို စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါရက်တစ်ရက်တည်းတွင် ကျွန်ုပ်တို့သည် အမိန့်ကြော်ငြာစာအမှတ် ၂၀၂၀-၄ ကို ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါအမိန့်စာတွင် ၁၉၆၃ခုနှစ် မီချီဂန် ဖွဲ့စည်းပုံဥပဒေ အခန်း ၅ အပိုင်း ၁၊ အရေးပေါ်စီမံဆောင်ရွက်ရေးဥပဒေ 1976 PA 390 ၊ ပြင်ဆင်ချက်အဖြစ် MCL 30.401-.421 နှင့် ၁၉၄၅ခုနှစ် အစိုးရအရေးပေါ်လုပ်ပိုင်ခွင့်အာဏာများဥပဒေ 1945 PA 302 ၊ ပြင်ဆင်ချက်အဖြစ် MCL 10.31-.33 အောက်တွင် မီချီဂန်ပြည်နယ်တစ်ဝှမ်းလုံးကို အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာ ခဲ့သည်။

MCL 10.31(1) အရေးပေါ် စီမံဆောင်ရွက်ရေးဥပဒေသည် “ဥပဒေ MCL 30.403(1)-(2)၏ စွမ်းအားဖြင့် အကျိုးသက်ရောက်မှုရှိသည့် အမိန့်ကြော်ငြာစာများ၊ ကြေညာချက်များနှင့် ညွှန်ကြားချက်များ” မှတစ်ဆင့် အစိုးရမှ ဆောင်ရွက်နိုင်သော “သဘာဝဘေးအန္တရာယ် သို့မဟုတ် အရေးပေါ်အခြေအနေကိုဖြစ်ပေါ်သည့် အဆိုပါပြည်နယ် သို့မဟုတ် အဆိုပါပြည်နယ်ရှိ နေထိုင်သူများအတွက် အန္တရာယ်များနှင့် ကိုင်တွယ် ဖြေရှင်း”ရန် ကြီးမားသောလုပ်ပိုင်ခွင့်အာဏာများနှင့် တာဝန်များကို အစိုးရထံသို့ အပ်နှင်းပါသည်။ အလား တူစွာပင် အရေးပေါ်အခြေအနေအား ကြေညာပြီးသည့်နောက် “အစိုးရအနေဖြင့် ဖြစ်ပွားရာနေရာအတွင်း အသက်အိုးအိမ်စည်းစိမ်တို့ကိုကာကွယ်ရန် သို့မဟုတ် အရေးပေါ်အခြေအနေကို ထိန်းချုပ်ရန် လိုအပ်သည်ဟု ယူဆပါက သက်ဆိုင်ရာအမိန့်များ၊ စည်းမျဉ်းစည်းကမ်းများကို ချမှတ်နိုင်ကြောင်း” ၁၉၄၅ ခုနှစ် အစိုးရအရေးပေါ်လုပ်ပိုင်ခွင့်အာဏာများ ဥပဒေတွင် ဖော်ပြထားသည်။

ကမ္ဘာအနှံ့ဖြစ်ပွားသော COVID-19 ကပ်ရောဂါဖြစ်စဉ်အတောအတွင်း နေအိမ်များမှ လူများကို ဖယ်ရှားခြင်း သို့မဟုတ် ဖယ်ထုတ်ခြင်း နှင့်စပ်လျဉ်းသောကိစ္စများသည်အများပြည်သူကျန်းမာရေးထံ ခြိမ်းခြောက်လာနိုင်မှုများကြောင့် လက်ရှိ ပြည်နယ်၏အရေးပေါ်အခြေအနေမှာ ပိုမိုဆိုးဝါးလာနိုင်ပါသည်။ COVID-19 ရောဂါကူးစက်ပျံ့ပွားမှုလျော့နည်းစေရန်နှင့် ခုခံနိုင်စွမ်းနည်းသော မီချီဂန်ဒေသခံများနှင့် အဆိုပါ ပြည်နယ်၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့် အခြားအရေးပါသောအခြေခံလိုအပ်ချက်အတွက် လိုအပ်သော ကာကွယ်မှုများကို ထောက်ပံ့ပေးရန်အတွက် ပြင်းထန်သောအခြေအနေများမှလွဲ၍၊ အချို့သော နှင်ထုတ်ခြင်းနှင့်ဆက်စပ်နေသည့်လိုအပ်မှုများကို ယာယီလျှော့ပေါ့ပေးရန်နှင့်

GEORGE W. ROMNEY BUILDING • 111 SOUTH CAPITOL AVENUE • LANSING, MICHIGAN 48909

[www.michigan.gov](http://www.michigan.gov) ဌာနတွင်း၌ ပုံနှိပ်သည်

အိမ်ငှား သို့မဟုတ် ရွှေ့ပြောင်းနိုင်သောအိမ်ပိုင်ရှင်အား ၎င်းတို့နေထိုင်ရာ အိမ်ဥပစာများမှ ဖယ်ရှားခြင်း သို့မဟုတ် ဖယ်ထုတ်ခြင်းကို ယာယီတားမြစ်ရန်မှာ အကျိုးအကြောင်းဆီလျော်ပြီး လိုအပ်ပါသည်။

၁၉၆၃ ခုနှစ်မီချီဂန်ဖွဲ့စည်းပုံဥပဒေနှင့် မီချီဂန်ဥပဒေအရ အောက်ဖော်ပြပါအတိုင်း အမိန့်ထုတ်ပြန်လိုက်သည်-

၁။ ကမ္ဘာ့အန္တရာယ်ဖြစ်ပွားသော COVID-19 ရောဂါဖြစ်စဉ်ကြောင့် ပံ့ပိုးပေးထားသောနေထိုင်ရာနေရာကို ကာကွယ်ရန်၊ နှင့် နေထိုင်ရာ အိမ်အတွင်းတွင် ကူးစက်ရောဂါကြောင့် မိမိဘာသာ တစ်ဦးတည်း သီးသန့်နေရန် လိုအပ်ချက်များအရ၊ အိမ်ငှား၊ ဝယ်ယူသူ၊ သို့မဟုတ် ၎င်းတို့နှင့်စပ်လျဉ်းသောသူသည် အခြားသူ သို့မဟုတ် ပစ္စည်းဥစ္စာကို ပြင်းထန်သောအန္တရာယ်ဖြစ်စေနိုင်သည့်အခါမှလွဲ၍ ငှားရမ်းထားသော နေထိုင်ရာနေရာများ သို့မဟုတ် လက်လွှတ်ဆုံးရှုံးလိုက်ရသော စာချုပ်အောက်ရှိ အိမ်ငှား၊ လက်လွှတ် ဆုံးရှုံးလိုက်ရသော စာချုပ်အောက်ရှိ ဝယ်ယူသူ၊ သို့မဟုတ် အိမ်ငှား သို့မဟုတ် ဝယ်ယူသူနှင့် စပ်လျဉ်းသူတို့၏ ထိုစာချုပ်အောက်ရှိ နေထိုင်ရာနေရာများမှ မည်သူ့ကိုမဆို မည်သူကမှ ဖယ်ရှား သို့မဟုတ် ဖယ်ထုတ်၍မရပါ။ ထိုရည်ရွယ်ချက်အား သက်ရောက်စေရန်အတွက် ဤအမိန့်ကို ကျယ်ပြန့်စွာ ဖော်ဆောင်ဖွဲ့စည်းရမည်။ ဤပုဒ်မသည် ချက်ခြင်းသက်ရောက်ပြီး ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၇ ရက်၊ ည ၁၁ နာရီ ၉ မိနစ် မတိုင်မီအထိ ဆက်လက်အကျိုးဝင်သည်။

၂။ ဤအမိန့်တွင်ပါရှိသည့် မည်သည့်အရာမဆိုသည် ၁၉၆၃ ခုနှစ် မီချီဂန်ဖွဲ့စည်းပုံဥပဒေ၏ ပုဒ်မ ၆ ၊ ပုဒ်မ ၁ အရ ဤပြည်နယ်ရှိ တရားရုံး၏ တရားစီရင်နိုင်မှုတွင် သီးသန့်ပေးအပ်ထားသော တရားစီရင်ရေးအာဏာကို ပယ်ဖျက်ရန် မရည်ရွယ်ပါ။ ဤအမိန့်သည် တရားမျှတသောလျှော့ပေါ့မှုကိုချမှတ်နိုင်သည့် တရားသူကြီး၏ အာဏာကို ထိခိုက်စေခြင်းမရှိစေရပါ။

၃။ ဤအမိန့်ရှိ မည်သည့်အရာမဆိုအား ပေးချေရန်တာဝန်ရှိမှုကို ပယ်ဖျက်ရန် သို့မဟုတ် ငှားရမ်းမှုနှင့်စပ်လျဉ်းသော ငွေပေးချေမှု လက်ခံရယူခွင့်ကိုပယ်ဖျက်ရန်သာမက ပြန်လည်ပြင်ဆင်ထားသော တရားစီရင်မှုအက်ဥပဒေ (“RJA”) ၏ ပုဒ်မ ၅၇၁၆ နှင့် ၅၇၁၈ MCL 600.5716 နှင့် 600.5718၊ အရ ဖော်ပြထားသော တာဝန်ဝတ္တရားများနှင့် တာဝန်ရှိမှုများကို ပယ်ဖျက်ရန် ဖော်ဆောင်ထားခြင်းမဟုတ်ပါ။ ၎င်းမှာ ချက်ခြင်းသက်ရောက်ပြီး ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၅ ရက်၊ ည ၁၁ နာရီ ၅၉ မိနစ်အထိ အကျိုးဝင်သည်။ ငွေပေးချေရန်တောင်းဆိုမှုကို ကိုယ်တိုင်ပေးချေစနစ်ဖြင့်လုပ်ဆောင်၍မရပါ။

၄။ ကမ္ဘာ့အန္တရာယ်ဖြစ်ပွားသော COVID-19 ရောဂါဖြစ်စဉ်ကြောင့် ပံ့ပိုးပေးထားသောနေထိုင်ရာနေရာကို ကာကွယ်ရန်၊ နှင့် နေထိုင်ရာ အိမ်အတွင်းတွင် ကူးစက်ရောဂါကြောင့် မိမိဘာသာ တစ်ဦးတည်း သီးသန့်နေရန် လိုအပ်ချက်များအရ၊ အိမ်ငှား၊ ဝယ်ယူသူ၊ သို့မဟုတ် ၎င်းတို့နှင့်စပ်လျဉ်းသောသူသည် အခြားသူ သို့မဟုတ် ပစ္စည်းဥစ္စာကို ပြင်းထန်သောအန္တရာယ်ဖြစ်စေနိုင်သည့်အခါမှ လွဲ၍၊ RJA ၏ပုဒ်မ ၅၇၄၄ MCL 600.5744၊ အရ အိမ်ပိုင်ဆိုင်မှုကို တရားလိုမှ အပြည့်အဝ ငြိမ်းငြိမ်းချမ်းချမ်း ပြန်လည်ရယူခွင့်ရှိကြောင်း ရေးသားထားမှုအပါအဝင် မည်သူမဆိုသည် အိမ်ငှား၊ လက်လွှတ်ဆုံးရှုံးလိုက်ရသော စာချုပ်အောက်ရှိ ဝယ်ယူသူ၊ သို့မဟုတ် အိမ်ငှား သို့မဟုတ် ဝယ်ယူသူနှင့် စပ်လျဉ်းသူ၊ သို့မဟုတ် အိမ်ငှား သို့မဟုတ် ဝယ်ယူသူ၊ သို့မဟုတ် အိမ်ငှား သို့မဟုတ် ဝယ်ယူသူနှင့် စပ်လျဉ်းသူ၏ ကိုယ်ရေးကိုယ်တာပိုင်ဆိုင်မှုမှနေ၍ ၎င်းတို့ကို ဖယ်ရှားရန် သို့မဟုတ် ဖယ်ထုတ်ရန် နေထိုင်ရာ အိမ်အတွင်းသို့ ဝင်ရောက်၍မရပါ။ ဤပုဒ်မသည် ချက်ခြင်းသက်ရောက်ပြီး ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၇ ရက်၊ ည ၁၁ နာရီ ၅၉ မိနစ်အထိ အကျိုးဝင်သည်။

၅။ ကမ္ဘာ့အန္တရာယ်ဖြစ်ပွားသော COVID-19 ရောဂါဖြစ်စဉ်ကြောင့် ပံ့ပိုးပေးထားသောနေထိုင်ရာနေရာကို ကာကွယ်ရန်၊ နှင့် နေထိုင်ရာ အိမ်အတွင်းတွင် ကူးစက်ရောဂါကြောင့် မိမိဘာသာတစ်ဦးတည်းသီးသန့်နေရန် လိုအပ်ချက်များအရ ရဲမှူး၊

ရဲမှူးလက်အောက်ရှိအရာရှိ သို့မဟုတ် ရဲသား၊ လက်ထောက်၊ သို့မဟုတ် အခြားသောအရာရှိများသည် ငှားရမ်းထားသော နေထိုင်ရာအိမ်ဥပစာများ သို့မဟုတ် လက်လွှတ်ဆုံးရှုံးလိုက်ရသော စာချုပ်အောက်ရှိ နေထိုင်ရာအိမ်ဥပစာများမှနှုတ်ထုတ်ရန် လိုအပ်သောလုပ်ငန်းစဉ်ကို လုပ်ဆောင်ခြင်းမပြုရပါ။

RJA မှပြဌာန်းထားသော သက်ရောက်မှုအတွက် လိုအပ်ချက်တစ်စုံတစ်ရာကို ဆိုင်းငံ့ထားပါ သည်။ ဤပုဒ်မသည် ချက်ခြင်းသက်ရောက်ပြီး ၂၀၂၀ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ ည ၁၁ နာရီ ၅၉ မိနစ်အထိ အကျုံးဝင်သည်။

၆။ ကမ္ဘာအနှံ့ဖြစ်ပွားသော COVID-19 ရောဂါဖြစ်စဉ်ကြောင့် ပံ့ပိုးပေးထားသောနေထိုင်ရာနေရာကို ကာကွယ်ရန်၊ နှင့် နေထိုင်ရာ အိမ်အတွင်းတွင် ကူးစက်ရောဂါကြောင့် မိမိဘာသာတစ်ဦးတည်းသီးသန့်နေရန် လိုအပ်ချက်များအရ၊ လွှဲပြောင်းနိုင်သောအိမ်ပိုင်ရှင်သည် အခြားသူ သို့မဟုတ် ပစ္စည်းဥစ္စာကို ပြင်းထန်သောအန္တရာယ်ဖြစ်စေသောကြောင့် လွှဲပြောင်းနိုင်သောအိမ်ပိုင်ရှင်၏ အိမ်ငှားရမ်းမှုကို ပယ်ဖျက်လိုက်သည့်အခါမှလွဲ၍ မည်သူမဆို လွှဲပြောင်းနိုင်သောအိမ်ပိုင်ရှင်ကို ၎င်းတို့၏ လွှဲပြောင်းနိုင်သောအိမ်တွင် နေထိုင်ခွင့်မပေး၍မရပါ။ ဤပုဒ်မသည် ချက်ခြင်းသက်ရောက်ပြီး ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ ည ၁၁ နာရီ ၅၉ မိနစ်အထိ အကျုံးဝင်သည်။

၇။ ပုဒ်မ ၁ မှ ၆ အထိဖော်ပြထားသော နှင်ထုတ်ခြင်းဆိုင်ရာကန့်သတ်ချက်များနှင့် ဆက်လက်ဆောင်ရွက်မှုတစ်စုံတစ်ရာကို ရွှေ့ဆိုင်းရန် ဤပြည်နယ်၏တရားရုံးတွင် ပြဌာန်းထား သော ကန့်သတ်ချက်တစ်စုံတစ်ရာ၊ ကတိပြုထားသောကာလတစ်စုံတစ်ရာ သို့မဟုတ် ကန့်သတ်ကာလတစ်စုံတစ်ရာကို ဖြတ်သန်းရန်၊ သို့မဟုတ် နောက်ဆုံးသတ်မှတ်ရက်တစ်စုံတစ်ရာကို ထပ်တိုးရန်တို့အား သက်တမ်းကုန်ဆုံးပြီးနောက် ရက်ပေါင်း သုံးဆယ် (၃၀) အထိ ဆိုင်းငံ့လိုက်သည်။

၈။ ဤအမိန့်တွင် အသုံးပြုထားသည့် အသုံးအနှုန်းအားလုံးသည် ပြန်လည်မွမ်းမံပြင်ဆင်ထားသည့် တရား စီရင်ရေးအက်ဥပဒေ 1961၊ 1961 PA 236 တွင်ဖော်ပြထားသော အသုံးအနှုန်းများဖြစ်သည်။

၉။ MCL 10.33 နှင့် MCL 30.405(3) အရ ဤအမိန့်စာအား ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ခြင်းသည် ရာဇဝတ်မှုဖြစ်သည်။

၁၀။ ဤအမိန့်၏မိတ္တူကို ပြည်နယ်တရားရေးရာ စီမံခန့်ခွဲရေးရုံးထံ ပေးပို့ပါမည်။

ကျွန်ုပ်ကိုယ်တိုင် မီချီဂန်ပြည်နယ်၏ တံဆိပ်ရိုက်နှိပ်ကာ ထုတ်ပြန်ခြင်းဖြစ်ပါသည်။

နေ့စွဲ- ၂၀၂၀ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့  
အချိန်- ညနေ ၄နာရီ ၉ မိနစ်



GRETCHEN WHITMER  
မြို့တော်ဝန်

မြို့တော်ဝန်၏လွှဲပြောင်းချက်အရ

